

ပြည်ထောင်စုမြန်မာနိုင်ငံတော်
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ဥပဒေ
[နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ဥပဒေအမှတ် ၁၇/၉၀]
ရန်ကုန်မြို့၊ ၁၃၅၂ ခုနှစ်၊ ဝါဆိုလဆန်း ၁၅ ရက်
(၁၉၉၀ ပြည့်နှစ်၊ ဇူလိုင်လ ၆ ရက်)
[ပြင်ဆင် : 30.01.1997]

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည် အောက်ပါဥပဒေကိုပြဋ္ဌာန်းလိုက်သည်။

အခန်း (၁)

အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤဥပဒေကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ဥပဒေဟု ခေါ်တွင်စေရမည်။

<ပြင်ဆင် 30.01.1997>

၂။ ဤဥပဒေတွင် ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေ ရမည်-

- (က) ဝန်ကြီးဌာန ဆိုသည်မှာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကို ဆိုသည်၊
- (ခ) ဗဟိုဘဏ် ဆိုသည်မှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကိုဆိုသည်၊
- (ဂ) ဘဏ် ဆိုသည်မှာ ဤဥပဒေအရ တည်ထောင်သည့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကို ဆိုသည်၊
- (ဃ) အဖွဲ့ ဆိုသည်မှာ ဘဏ်၏ ဒါရိုက်တာအဖွဲ့ကို ဆိုသည်၊
- (င) ဥက္ကဋ္ဌ ဆိုသည်မှာ ဒါရိုက်တာအဖွဲ့၏ ဥက္ကဋ္ဌ ကိုဆိုသည်၊
- (စ) အဖွဲ့ဝင် ဆိုသည်မှာ ဒါရိုက်တာအဖွဲ့၏ အဖွဲ့ဝင်ကိုဆိုသည်၊
- (ဆ) စိုက်ပျိုးရေးလုပ်ငန်း ဆိုရာတွင် နိုင်ငံတော်ကဖြစ်စေ၊ သမဝါယမကဖြစ်စေ၊ ပုဂ္ဂလိကကဖြစ်စေ၊ ယင်းတို့အချင်းချင်း ဖက်စပ်၍ဖြစ်စေ လုပ်ကိုင်သော အောက်ပါလုပ်ငန်းများပါဝင်သည်-
 - (၁) လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊
 - (၂) ဥယျာဉ်ခြံစိုက်ပျိုးရေးလုပ်ငန်း၊
 - (၃) ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ ပန်းမန် စိုက်ပျိုးရေးလုပ်ငန်း၊
 - (၄) သစ်တောစိုက်ပျိုးပြုစုထိန်းသိမ်းရေးလုပ်ငန်း၊
 - (၅) ဆည်မြောင်း၊ တာတမံနှင့် မြေယာပြုပြင်ရေးလုပ်ငန်း၊
 - (၆) အဆိုပါလုပ်ငန်းများအတွက် လိုအပ်သော သွင်းအားစုများ၊ စက်၊ ပစ္စည်း၊ ကိရိယာများသိုလှောင် ခြင်း၊ ဖြန့်ဖြူးရောင်းဝယ်ခြင်းလုပ်ငန်းများ၊

(၇) အဆိုပါ လုပ်ငန်းများနှင့် ဆက်စပ်သော ထုတ်လုပ်ခြင်း၊ ပြုပြင်ခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းဝယ်ခြင်းလုပ်ငန်းများ၊

(ဇ) **မွေးမြူရေးလုပ်ငန်း** ဆိုရာတွင် နိုင်ငံတော်ကဖြစ်စေ၊ သမဝါယမကဖြစ်စေ၊ ပုဂ္ဂလိကကဖြစ်စေ၊ ယင်းတို့အချင်းချင်းဖက်စပ်၍ ဖြစ်စေ လုပ်ကိုင်သော အောက်ပါ လုပ်ငန်းများပါဝင်သည်-

(၁) တိရစ္ဆာန်မွေးမြူရေးလုပ်ငန်း၊

(၂) ရေလုပ်ငန်းနှင့် ရေချို၊ ရေငန်မွေးမြူရေးလုပ်ငန်း၊

(၃) ကြက်၊ ငှက် မွေးမြူရေးလုပ်ငန်း၊

(၄) ပျားမွေးမြူရေးလုပ်ငန်း၊

(၅) ပိုးမွေးမြူရေးလုပ်ငန်း၊

(၆) အဆိုပါလုပ်ငန်းများအတွက် လိုအပ်သော သွင်းအားစုများ၊ စက်၊ ပစ္စည်း၊ ကိရိယာများသိုလှောင် ခြင်း၊ ဖြန့်ဖြူးရောင်းဝယ်ခြင်းလုပ်ငန်းများ၊

(၇) အဆိုပါလုပ်ငန်းများနှင့် ဆက်စပ်သော ထုတ်လုပ်ခြင်း၊ ပြုပြင်ခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းဝယ်ခြင်းလုပ်ငန်းများ၊

(ဈ) **ကျေးလက်ဒေသ လူမှုစီးပွားရေးလုပ်ငန်း** ဆိုသည်မှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အခြေခံသောစက်မှုလက်မှု လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များကိုဆိုသည်၊

(ည) **သမဝါယမအသင်း** ဆိုသည်မှာ ၁၉၇၀ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ သမဝါယမ အသင်းဥပဒေအရ ဖွဲ့စည်းတည်ထောင်သော သမဝါယမအသင်းကိုဆိုသည်၊

(ဋ) **ကျေးရွာဘဏ်** ဆိုသည်မှာ ဘဏ်ကအသိအမှတ်ပြုသည့် ကျေးရွာဘဏ်ကိုဆိုသည်၊

(ဌ) **တောင်သူလယ်သမား** ဆိုသည်မှာ လယ်ယာမြေကို မိမိ၏ အဓိက အသက်မွေးဝမ်းကျောင်းအဖြစ် ဖြင့် မိမိကိုယ်တိုင် လုပ်ကိုင်သူ၊ မိမိကိုယ်တိုင် အစဉ်တစိုက် လုပ်ကိုင်ခဲ့သူ သို့မဟုတ် ဆိုင်ရာနှစ်တွင် လယ်ယာမြေကို မိမိအဓိက အသက်မွေးဝမ်းကျောင်းအဖြစ်ဖြင့် လုပ်ငန်းလုပ်ကိုင်ချိန် တစ်လျှောက်လုံး ကိုယ်တိုင်ကြီးကြပ်သူကိုဆိုသည်၊

ရှင်းလင်းချက်။ လယ်ယာမြေဆိုသည်မှာ စိုက်ပျိုးရေးအတွက်အသုံးပြုသည့် သို့မဟုတ် လက်ရှိထားသည့်မြေကို ဆိုသည်။ ထိုစကားရပ်တွင် လယ်၊ ယာ၊ ကိုင်းမြေများ၊ ကြက်ပေါင်စေး၊ ဓနိ၊ ဥယျာဉ်ခြံမြေများ၊ ဟင်းသီးဟင်းရွက်၊ ပန်းမန်စိုက်ပျိုးသည့်ခြံမြေများ၊ ကျွန်း၊ မြေနုကျွန်းပေါများနှင့် ထိုမြေ များပေါ်တွင်တည်ရှိနေသည့် အဆောက်အအုံများလည်း အကျုံးဝင်သည်။ သို့ရာတွင် မြို့နယ်နိမိတ်၊ ကျေးရွာနယ်နိမိတ်အတွင်းရှိ လူနေအိမ်ရာများ၊ ဘာသာရေးအဆောက်အအုံနှင့် ပရိဝုဏ်များ၊ အများပိုင်ဆိုင်၍ စိုက်ပျိုးရေးအတွက် အသုံးမပြုသော မြေကွက်များမပါဝင်၊

(ဍ) **လုပ်ငန်းရှင်** ဆိုသည်မှာ ကျေးလက်ဒေသ လူမှုစီးပွားရေးလုပ်ငန်းများကို တစ်ဦးချင်းဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ လုပ်ကိုင်သူများကိုဆိုသည်၊

(ဃ) အလုပ်သမား ဆိုသည်မှာ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း သို့မဟုတ် ကျေးလက်ဒေသ

လူမှုစီးပွားရေးလုပ်ငန်းများတွင် အဓိက အသက်မွေးဝမ်းကျောင်းအဖြစ် မိမိ၏လုပ်အားအတွက် အခကြေးငွေယူ၍ လုပ်ကိုင်သူကို ဆိုသည်။

<ပြင်ဆင် 30.01.1997>

အခန်း (၂)

တည်ထောင်ခြင်းနှင့် ရည်မှန်းချက်

၃။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကို ကိုယ်ပိုင်အမည်ဖြင့် စဉ်ဆက်မပြတ်ဆက်ခံဆောင်ရွက်ပိုင်ခွင့်၊ တရားစွဲဆိုနိုင်ခွင့်၊ တရားစွဲဆိုခံနိုင်ခွင့်ရှိသော တရားဝင်အဖွဲ့အစည်းအဖြစ် ဤဥပဒေဖြင့် တည်ထောင်သည်။

<ပြင်ဆင် 30.01.1997>

၄။ ဘဏ်၏ ရုံးချုပ်ကို ရန်ကုန်မြို့တွင် ထားရှိရမည်။ ဘဏ်သည် ဘဏ်ခွဲ များနှင့် ကိုယ်စားလှယ်ရုံးခွဲ များဖွင့်လှစ်နိုင်သည်။

၅။ ဘဏ်၏ အဓိကရည်မှန်းချက်မှာ နိုင်ငံတော်အတွင်းစိုက်ပျိုးရေးလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်း များနှင့် ကျေးလက်ဒေသ လူမှုစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုကို ဘဏ်လုပ်ငန်းဆောင်ရွက်မှု များဖြင့် ထိရောက်စွာ အထောက်အကူပြုစေရန်ဖြစ်ရမည်။

၆။ ဘဏ်သည် မိမိ၏ အဓိက ရည်မှန်းချက်နှင့်အညီ အောက်ပါရည်ရွယ်ချက်များကိုလည်း ကြိုးပမ်း ဆောင်ရွက်ရမည်-

(က) စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း နှင့်ကျေးလက်ဒေသ လူမှုစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်လိုအပ်သော ချေးငွေကို လွယ်ကူရှင်းလင်းသောနည်းလမ်း ဖြင့်ထုတ်ပေးရန်၊

(ခ) ကျေးလက်ဘဏ်လုပ်ငန်းကို မြှင့်တင်ရန်၊

(ဂ) ကျေးလက်နေပြည်သူများအတွင်း ကိုယ်ထူကိုယ်ထ စိတ်ဓာတ်ဖြစ်ပေါ်လာစေခြင်းငှာ ချွေတာစုဆောင်းသောအလေ့အကျင့်ကို အားပေးရန်၊

(ဃ) ကျေးလက်ဒေသ လူမှုစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေခြင်းငှာ အထောက်အကူပြုရန်၊

(င) ဘဏ်ကိုအားထားအသုံးပြုသည့် အလေ့အထကို ပြုစုပျိုးထောင်ရန်၊

(စ) ဘဏ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်။

အခန်း (၃)

မတည်ငွေရင်းနှင့် အမြတ်ခွဲဝေမှု

၇။ နိုင်ငံတော်သည် ဘဏ်၏တစ်ဦးတည်းသော အစုရှယ်ယာပိုင်ရှင်ဖြစ်ရမည်။ ဘဏ်၏ခွင့်ပြုမတည်ငွေ ရင်းသည် ကျပ်သန်းပေါင်းတစ်ထောင် ဖြစ်သည်။ ယင်းအနက် ငွေကျပ်သန်းပေါင်းခြောက်ဆယ်ကို နိုင်ငံတော်က ထည့်ဝင်ပြီးဖြစ်ရမည်။ ကျန်ရှိသော ခွင့်ပြုမတည်ငွေရင်းကို နိုင်ငံတော်က လိုအပ်သလို ထည့်ဝင်နိုင်သည်။

၈။ ဘဏ်၏ ခွင့်ပြုမတည်ငွေရင်းနှင့် ထည့်ဝင်ပြီး မတည်ငွေရင်းတို့ကို အစိုးရ၏ ခွင့်ပြုချက်ဖြင့် တိုးမြှင့် နိုင်သည်။

မတည်ငွေရင်းကို လျှော့ချခြင်း မပြုရ။

၉။ (က) ဘဏ်သည်နိုင်ငံတော်၏ ကနဦးထည့်ဝင်ငွေကျပ်သန်းပေါင်း နှစ်ဆယ်ဖြင့် သီးသန့်ရန်ပုံငွေကို တည်ထောင်ရမည်၊

(ခ) နှစ်စဉ် ဘဏ္ဍာရေးနှစ် ကုန်ဆုံးသည့်အခါ အသားတင် အမြတ်ငွေ၏ နှစ်ဆယ့်ငါးရာခိုင်နှုန်းနှင့် ညီမျှသော ငွေပမာဏကို ကျပ်သန်းဂဏန်းအလီလီဖြင့်ဘဏ်၏ ထည့်ဝင်ပြီးမတည်ငွေရင်း၏ ၁၀၀ ရာခိုင်နှုန်းနှင့် ညီမျှသည်အထိ သီးသန့်ရန်ပုံငွေသို့ခွဲဝေပေးသွင်းရမည်၊

(ဂ) အစိုးရ၏ ခွင့်ပြုချက်ဖြင့် သီးသန့်ရန်ပုံငွေသို့ လွှဲပြောင်း သောငွေပမာဏကို နှစ်စဉ်သတ်မှတ်ရာခိုင်နှုန်းထက်ကျော်လွန်၍ တိုးမြှင့်နိုင်သည် သို့မဟုတ် သီးသန့်ရန်ပုံငွေ၏ စုစုပေါင်းငွေကို ဘဏ်၏ ထည့်ဝင် ပြီး မတည်ငွေရင်းထက် ကျော်လွန်၍ တိုးမြှင့်နိုင်သည်၊

(ဃ) ဘဏ်၏ လုပ်ငန်းဆောင်ရွက်ရာတွင် ဖြည့်စွက်ရန်လိုသည့် ငွေကိုသီးသန့် ရန်ပုံငွေမှ သုံးစွဲနိုင် သည်။

၁၀။ ဘဏ်သည် ဘဏ္ဍာရေးနှစ် ကုန်ဆုံးသည့်အခါ ဘဏ်လုပ်ငန်း ဆောင်ရွက်ရာ၌ လျာထားရန် လိုအပ်သော ရန်ပုံငွေတို့ကို လျာထားပြီး ကျန်ရှိသော အသားတင်အမြတ်လက်ကျန်ငွေကို ကျပ်သန်း ဂဏန်း အလီလီဖြင့် နှစ်ကုန်ဆုံးပြီးနောက် အစိုးရသို့ ဆောလျင်စွာ ပေးသွင်းရမည်။

အခန်း (၄)

ဖွဲ့စည်းပုံနှင့် စီမံခန့်ခွဲခြင်း

၁၁။ ဘဏ်ကိုဒါရိုက်တာအဖွဲ့ဖြင့် စီမံခန့်ခွဲရမည်။ ထိုသို့ စီမံခန့်ခွဲရာတွင် ဤဥပဒေပါ ဘဏ်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကိုတာဝန်ယူဆောင်ရွက်ရမည်။

၁၂။ အစိုးရသည်-

(က) ဘဏ်၏ ဒါရိုက်တာအဖွဲ့ကို အဖွဲ့ဝင်အနည်းဆုံး ၇ ဦးဖြင့် ဖွဲ့စည်းရမည်၊

(ခ) အဖွဲ့၏ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ကို သတ်မှတ်ပေးရမည်၊

(ဂ) ဥက္ကဋ္ဌ၏သက်တမ်းကို သော်လည်းကောင်း၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၏ သက်တမ်းကိုသော်လည်းကောင်း သတ်မှတ်ပေးနိုင်သည်။

<ပြင်ဆင် 30.01.1997>

၁၃။ ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်တစ်ဦးသည်-

(က) ဝန်ကြီးဌာနက သတ်မှတ်ထားသည့် ပြစ်မှုတစ်ရပ်ရပ်ဖြင့် ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင်သော် လည်းကောင်း၊

(ခ) အစိုးရထံ နုတ်ထွက်လွှာတင်၍ ခွင့်ပြုချက်ရရှိလျှင် သော်လည်းကောင်း၊

(ဂ) မိမိ၏တာဝန်ဝတ္တရားများကို စွမ်းဆောင်နိုင်ခြင်းမရှိကြောင်း သက်ဆိုင်ရာ အာဏာပိုင်၏ဆုံးဖြတ်ခြင်းခံရလျှင်သော်လည်းကောင်း၊

(ဃ) အဖွဲ့၏ ခွင့်ပြုချက်မရရှိဘဲ အဖွဲ့၏ အစည်းအဝေးများမှ သုံးလတစ်ဆက်တည်း ပျက်ကွက်လျှင် သော်လည်းကောင်း၊

- (င) နိုင်ငံသားအဖြစ်မှ ရပ်စဲခြင်းခံရလျှင်သော်လည်းကောင်း၊ နိုင်ငံသားအဖြစ် စွန့်လွှတ်လျှင်သော် လည်းကောင်း ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်အဖြစ်မှ ရပ်စဲပြီးဖြစ်ရမည်။
- ၁၄။ နုတ်ထွက်သွားသော သို့မဟုတ် ရာထူးမှ ရပ်စဲခြင်းခံရသော သို့မဟုတ် သေဆုံးသွားသော အဖွဲ့ ဝင်၏ ကျန်ရာထူးသက်တမ်းအတွက် သင့်လျော်သူတစ်ဦးဦးကို အစိုးရက ဖြည့်စွက်ခန့်ထားရမည်။ ယင်းသို့ ဖြည့်စွက်ခန့်ထားခြင်းကို လစ်လပ်မှုပေါ်ပေါက်သည့် နေ့မှ ၆ လအတွင်း ပြုလုပ်ရမည်။
- ၁၅။ ဥက္ကဋ္ဌ သည် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၁ အရ ပြည်သူ့ဝန်ထမ်းဖြစ်သည်ဟုမှတ်ယူရမည်။
- ၁၆။ အဖွဲ့သည် ဘဏ်၏လုပ်ငန်းတာဝန်များကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ကော်မတီများကို ဖွဲ့စည်းနိုင်သည်။ ထိုသို့ဖွဲ့စည်းရာတွင် ယင်းကော်မတီများ၏တာဝန်နှင့် လုပ်ပိုင်ခွင့်များကို သင့်လျော် သလို သတ်မှတ်ပေးရမည်။
- ၁၇။ (က) အဖွဲ့၏အစည်းအဝေးကို တစ်လလျှင် အနည်းဆုံးတစ်ကြိမ်ပြုလုပ်ရမည်။ သို့ရာတွင် ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်သုံးဦးတို့၏ဆန္ဒဖြင့် မည်သည့်အချိန်မဆို အစည်းအဝေးပြုလုပ်နိုင်သည်။
- (ခ) ခန့်ထားပြီး အဖွဲ့ဝင်ဦးရေထက်ဝက် သို့မဟုတ် ထက်ဝက်ထက်ပို၍ တက်ရောက်လျှင် အစည်းအဝေးအထမြောက်သည်။
- (ဂ) ဥက္ကဋ္ဌမရှိသည့်အခါတွင် အဖွဲ့ဝင်များက တင်မြှောက်သည့် အဖွဲ့ဝင်တစ်ဦးသည် အစည်းအဝေး သဘာပတိ အဖြစ်ဆောင်ရွက်ရမည်။
- (ဃ) အဖွဲ့၏အစည်းအဝေးများတွင် ဆုံးဖြတ်ချက်များကို တက်ရောက်သော အဖွဲ့ဝင်အများစု၏ ဆန္ဒမဲ ဖြင့် ချမှတ်ရမည်။ မဲအရေအတွက် တူညီနေလျှင် သဘာပတိ၏ အဆုံးအဖြတ်မဲဖြင့် ဆုံးဖြတ်ချက် ချမှတ် ရမည်။
- ၁၈။ အဖွဲ့သည် ဘဏ်၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန်အလို့ငှာ ဝန်ထမ်းဖွဲ့စည်းပုံတစ်ရပ် ရေး ဆွဲထားရှိရမည်။ ယင်းဖွဲ့စည်းပုံအတွင်း လိုအပ်သောအရာထမ်းနှင့် အမှုထမ်းများကို ခန့်ထားရမည်။ ယင်းဝန်ထမ်းများသည် ပြည်သူ့ဝန်ထမ်းများ ဖြစ်သည်။
- ၁၉။ (က) ဥက္ကဋ္ဌသည် အစိုးရက သတ်မှတ်သည့်စည်းကမ်းချက်များနှင့် အညီလစာနှင့် စရိတ်များကို ဘဏ်မှ ရရှိစေရမည်။
- (ခ) အဖွဲ့ဝင်များသည် အဖွဲ့ကအဆိုပြုပြီး အစိုးရကခွင့်ပြုသော ချီးမြှင့်ငွေများခံစားခွင့်ရှိသည်။ ယင်းချီး မြှင့်ငွေကို ဘဏ်မှ ကျခံစေရမည်။

အခန်း(၅)

ဘဏ်လုပ်ငန်းများ

၂၀။ ဘဏ်သည်အောက်ပါ လုပ်ငန်းများကို လုပ်ပိုင်ခွင့်ရှိသည်-

- (က) နိုင်ငံပိုင် စိုက်ပျိုးရေးအဖွဲ့အစည်းများ၊ မွေးမြူရေးအဖွဲ့ အစည်းများ၊ သမဝါယမအသင်းများ၊ ပုဂ္ဂလိကများ၊ ကျေးရွာဘဏ်များ၊ တောင်သူလယ်သမားများ၊ လုပ်ငန်းရှင်များနှင့် အလုပ်သမားများ အားလိုအပ်သော စည်းကမ်းချက်များကို သတ်မှတ်၍ နှစ်စဉ်၊ နှစ်တို၊ နှစ်ရှည် ချေးငွေများထုတ်ပေး ခြင်း၊

- (ခ) ကျေးလက်ဒေသဖွံ့ဖြိုးရေးကိုအခြေခံ၍ အပ်ငွေများလက်ခံခြင်း၊ အာမခံနှင့်ဖြစ်စေ၊ အာမခံမဲ့ဖြစ်စေ ချေးငွေများထုတ်ပေးခြင်းနှင့် ကြိုတင်ထုတ်ပေးခြင်း သို့မဟုတ် အပ်ငွေထက်ပို၍ ငွေထုတ်ခွင့်ပြုခြင်း၊
- (ဂ) ကျေးရွာဘဏ်များကို ဖွဲ့စည်းခြင်း၊ အသိအမှတ်ပြုခြင်းနှင့် ကြီးကြပ်ခြင်း၊ ကျေးရွာဘဏ်များ၏ လုပ်ငန်းတာဝန်များကိုသတ်မှတ်ခြင်း၊
- (ဃ) ငွေလွှဲလက်မှတ်များ၊ ကြေးနန်းငွေလွှဲစာများ၊ ငွေပေးအမိန့်လက်မှတ်များနှင့် အခြားငွေလွှဲစာများ ကို ထုတ်ပေးခြင်း၊ ဝယ်ယူခြင်း၊
- (င) ဘဏ်၏လုပ်ငန်းများကို ဆောင်ရွက်ရန်ပြည်တွင်းတွင် ဖြစ်စေ၊ ပြည်ပမှဖြစ်စေ ငွေချေးယူခြင်း၊
- (စ) ဘဏ်၏လုပ်ငန်းကိုပိုမိုချောမွေ့စေမည့်ကိစ္စရပ်များကို ဆောင်ရွက်ခြင်း၊ ထိုလုပ်ငန်းနှင့် ဆက်စပ်နေသော သို့မဟုတ် ထိုလုပ်ငန်းကိုအထောက်အကူပြုသော စီမံခန့်ခွဲမှုနှင့် ကျွမ်းကျင်မှုဆိုင်ရာအကြံဉာဏ် များပေးခြင်းနှင့် ရယူခြင်း၊
- (ဆ) ဝန်ကြီးဌာနက သဘောတူညီသော လုပ်ငန်းများကို ဆောင်ရွက်ခြင်း။
- ၂၁။ (က) ချေးငွေများကို အောက်ပါ ကာလအပိုင်းအခြားအတိုင်းထုတ်ပေးရမည်-
- (၁) နှစ်စဉ်ချေးငွေဖြစ်လျှင် တစ်နှစ်အထိ၊
- (၂) နှစ်တိုချေးငွေဖြစ်လျှင်တစ်နှစ်အထက်မှ လေးနှစ်အထိ၊
- (၃) နှစ်ရှည်ချေးငွေဖြစ်လျှင် လေးနှစ်အထက်မှ အနှစ်နှစ်ဆယ်အထိ၊
- (ခ) ဘဏ်သည် ချေးငွေများအပေါ်တွင် ဝန်ကြီးဌာနက အခါအားလျော်စွာ သတ်မှတ်သည့် အတိုးနှုန်း အတိုင်း ရယူရမည်၊
- (ဂ) ဘဏ်ကသတ်မှတ်သည့် နည်းလမ်းများအတိုင်း ချေးငွေများကိုပြန်လည်ပေးဆပ်စေရမည်။
- ၂၂။ ဘဏ်သည် နှစ်တို၊ နှစ်ရှည် ချေးငွေများကို အာမခံဖြင့်သာ ထုတ်ပေးရမည်။
- ၂၃။ ဘဏ်သည် မိမိထုတ်ပေးသော ချေးငွေအမျိုးမျိုးနှင့် စပ်လျဉ်းသည့် စည်းကမ်းချက်များကို သတ်မှတ်နိုင်သည်။
- ၂၄။ ဘဏ်သည် ပြန်လည်ပေးဆပ်သည့်ကြွေးမြီများကို မြေခွန်မပြေကျန်ငွေဖြစ်ဘိသကဲ့သို့ အရတောင်း ခံရယူနိုင်သည်။
- ၂၅။ ဘဏ်သည် မိမိ၏လုပ်ငန်းကို အထောက်အကူပြုသည့် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများတွင် အစိုးရ၏ သဘောတူညီချက်ဖြင့် ပါဝင်ဆောင်ရွက်နိုင်သည်။

အခန်း(၆)

စာရင်းများနှင့် စာရင်းစစ်ဆေးခြင်း

- ၂၆။ ဘဏ်၏ ဘဏ္ဍာရေးနှစ်သည် နိုင်ငံတော်၏ဘဏ္ဍာရေးနှစ်အတိုင်း ဖြစ်ရမည်။
- ၂၇။ (က) ဘဏ်၏စာရင်းများကို စာရင်းစစ်ချုပ်ကစစ်ဆေးရမည်၊
- (ခ) ဘဏ်သည် နှစ်စဉ် နှစ်ကုန်ဆုံးတိုင်း နှစ်ချုပ်ငွေစာရင်း ရှင်းတမ်းများကို ရေးဆွဲရမည်။ ဘဏ်သည် စာရင်းစစ်ချုပ်ကမှန်ကန်ကြောင်း လက်မှတ်ရေးထိုးသည့် အရှုံး အမြတ်စာရင်းနှင့် လက်ကျန်ရှင်းတမ်း တို့နှင့်အတူ နှစ်ချုပ်အစီရင်ခံစာကို ဝန်ကြီးဌာနမှတစ်ဆင့် အစိုးရထံ နှစ်ကုန်ဆုံးပြီးနောက် ၆ လအတွင်း တင်ပြရမည်။

(ဂ) ပုဒ်မခွဲ (ခ) အရ တင်ပြပြီးနောက် ဘဏ်သည် နှစ်ချုပ်အစီရင်ခံစာကို အများသိရှိစေရန် ဝန်ကြီးဌာန က သတ်မှတ်သည့် နည်းလမ်းအတိုင်း ထုတ်ပြန်ကြေညာရမည်။

အခန်း(၇)

အထွေထွေ

၂၈။ အခြားဥပဒေတစ်ရပ်ရပ်တွင် မည်သို့ပင်ပါရှိစေကာမူ ဘဏ်၏ ကြွေးမြီများကိုတောင်းခံရယူရာတွင် နိုင်ငံတော်နှင့် ဗဟိုဘဏ် သို့ပေးရန်ရှိသည့် ကြွေးမြီနှင့် အခွန်များမှတစ်ပါး အခြားကြွေးမြီနှင့် အခွန် အားလုံးထက် ဦးစားပေးရမည်။

၂၉။ ကာလစည်းကမ်းသတ်အက်ဥပဒေ ပထမဇယား အပိုဒ် ၁၄၉ သည် ဘဏ်က တရားစွဲဆိုသည့် တရားမမှုများနှင့် သက်ဆိုင်စေရမည်။

၃၀။ မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပါ ပြဋ္ဌာန်းချက်များသည် ဘဏ်နှင့်မသက်ဆိုင်စေရ။

၃၁။ မှတ်ပုံတင်အက်ဥပဒေတွင် မည်သို့ပင်ပါရှိစေကာမူ ဘဏ်သို့မဟုတ်ကျေးရွာဘဏ်များက ထုတ်ပေး သော ချေးငွေများနှင့်စပ်လျဉ်း၍ ချုပ်ဆိုသည့် စာချုပ်စာတမ်းများသည် မှတ်ပုံတင်ခြင်းမှ ကင်းလွတ်ခွင့် ရှိသည့်အပြင် တည်ဆဲဥပဒေအရ တံဆိပ်ခေါင်းခွန် ပေးဆောင်ရခြင်း မှလည်းကင်းလွတ်စေရမည်။

၃၂။ ဝင်ငွေအပေါ် ကောက်ခံသည့်အခွန်များနှင့် ဘဏ်လုပ်ငန်း ဆောင်ရွက်မှုများအပေါ် အခွန်စည်းကြပ် မှုများမှ ဘဏ်သည် ကင်းလွတ်ခွင့် ရရှိစေရမည်။

၃၃။ ဘဏ်သည် ဘဏ်ဥပဒေ (၁၉၇၅ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၉) အရ တည်ထောင်ထား သော မြန်မာ့စိုက်ပျိုးရေးဘဏ်ပိုင် ရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများကို လည်းကောင်း၊ ဆောင်ရွက်ဆဲလုပ်ငန်းများကို လည်းကောင်း၊ ဆောင်ရွက်ပြီးလုပ်ငန်းများကိုလည်း ကောင်း၊ ရရန်ပိုင်ခွင့်နှင့်ပေးရန်တာဝန်များကို လည်းကောင်း အသီးသီးဆက်ခံရမည်။

၃၄။ ဘဏ်ဥပဒေ (၁၉၇၅ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၉) အရ တည်ထောင်ထားသော မြန်မာ့စိုက်ပျိုးရေးဘဏ်က ပြုလုပ်ခဲ့သည့် သို့မဟုတ်ချုပ်ဆိုခဲ့သည့် သဘောတူစာချုပ်များသည် ဤဥပဒေအရ ဆက်ခံသည့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ချုပ်ဆိုသည့် သဘောတူစာချုပ်များဖြစ်သည်ဟု မှတ်ယူရမည်။

<ပြင်ဆင် 30.01.1997>

၃၅။ ရုပ်သိမ်းလိုက်သည့် ဘဏ်ဥပဒေ (၁၉၇၅ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၉) အရ တည်ထောင်ထားရှိသော မြန်မာ့စိုက်ပျိုးရေးဘဏ်စီမံခန့်ခွဲမှု အဖွဲ့သည် ဤဥပဒေအရ ဆက်ခံမည့် ဒါရိုက် တာအဖွဲ့အား တာဝန်ဝတ္တရား များလွှဲအပ်ပေးသည့်နေ့အထိ လုပ်ငန်းများကို ဆောင်ရွက်ခွင့်ရှိစေရမည်။

၃၆။ ဘဏ်သည် ကူးပြောင်းဆဲကာလအတွင်း ဤဥပဒေအရ အပ်နှင်း သောလုပ်ပိုင်ခွင့်နှင့် တာဝန်ဝတ္တ ရားများကို စတင်အကောင်အထည် မဖော်နိုင်သည့် ကိစ္စများနှင့်စပ်လျဉ်း၍ ဘဏ်ဥပဒေ (၁၉၇၅ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၉)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆက်လက် ဆောင်ရွက်နိုင်သည်။ သို့ ရာတွင် ယင်းကူးပြောင်းဆဲကာလသည် ဝန်ကြီးဌာနက သတ်မှတ်သည့်အတိုင်းဖြစ်စေရမည်။

၃၇။ ဘဏ်နှင့်သက်ဆိုင်သော တည်ဆဲနည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များနှင့် ညွှန်ကြားချက်များသည် ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သမျှသာ အတည်ဖြစ်စေရမည်။ ယင်းတို့ကို ဤဥပဒေအရတည်ထောင်သော မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ဆက်လက်ကျင့်သုံးနိုင်သည်။

<ပြင်ဆင် 30.01.1997>

၃၈။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကိုဆောင်ရွက်နိုင်ရန်-

(က) ဝန်ကြီးဌာနသည် နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း များကို အစိုးရအဖွဲ့၏ သဘောတူညီချက် ဖြင့် ထုတ်ပြန်နိုင်သည်။

(ခ) ဘဏ်သည် စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်များနှင့် ညွှန်ကြားချက်များ ကိုထုတ်ပြန်နိုင်သည်။

(ပုံ) စောမောင်

ဗိုလ်ချုပ်မှူးကြီး

ဥက္ကဋ္ဌ

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့